

၁၃။	လက်တွေ့ကောင်းကျိုးထူးခဲ့သည့် အနန္တသိဒ္ဓိမဟာဒီပံ	၁၀၈
၁၄။	ရိုးရိုးရှင်းရှင်း ထိထိမိမိအကျိုးရှိအောင် စနစ်တကျပွဲထိုးနည်း (ဇေယျပွဲ)	၁၂၅
၁၅။	အတိုက်အခိုက်ရန်ဘေး ကင်းဝေးကြစေဖို့	၁၃၉
၁၆။	ဘေးရန်ကင်းလျက် စီးပွားတက်စေမည့်အဆောင်	၁၄၂
၁၇။	အောင်စေ ပိုင်စေ နိုင်စေ - ကျေးဇူးမှတ်တမ်း	၁၄၄ ၁၅၀



မာတိကာ

-	ချမ်းသာခြင်းနှင့်ပတ်သက်၍... (အမှာစကား)	ဆ
၁။	နှစ်သစ်မှာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ	၁
၂။	အရဟံတန်ခိုးနှင့် စည်းစိမ်တိုးစေမည်	၉
၃။	ကျန်းမာချမ်းသာ ဓာတ်ကြီးလေးပါးယတြာ	၁၉
၄။	နေနှင့် လနှင့် နှစ်ပါးဆိုင်	၂၉
၅။	ကုသိုလ်လည်းရ ဝမ်းလည်းဝ	၃၄
၆။	ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝစေမည့် အာဟာရအလှူယတြာ	၄၆
၇။	အာဟာရအလှူနှင့် ပထမံဂါထာ အဓိဋ္ဌာန်ကျင့်စဉ်	၅၃
၈။	သူရဿတီဒေဝီနှင့် အကြားဓာတ်၊ အမြင်ဓာတ်၊ အပွင့်ဓာတ်	၆၄
၉။	ကျောင်းဆောက်ဘုရားတည် သာသနာပြုရမည်	၇၀
၁၀။	ပဋ္ဌာန်းတန်ခိုး အကျိုးအနန္တ	၈၁
၁၁။	အောင်မြင်မှုအပေါင်းခညောင်းစေမည့် နဝဋ္ဌာန နဝရတ်သိဒ္ဓိဂုဏ်တော်ပုတီးစိပ်အဓိဋ္ဌာန်ကျင့်စဉ်	၈၈
၁၂။	သင်တို့အတွက် ကျောက်မျက်ရတနာအဆောင်များ	၁၀၀